

## နိုင်ငံခြားကျောင်းသားများအတွက် ကြိုယာအတွဲအဖက် စကားလုံးများ လေ့လာချက်

ဝါဝါလွင်\*

### ဓာတ်မီးအကျဉ်း

ဤစာတမ်းသည် နေ့စဉ်သုံးမြန်မာဘာသာစကားအတွင်းရှိ ကြိုယာစကားလုံးတို့ အသုံးပြုပုံကို အသုံးချေဘာသာဖော်လောင်းမှ လေ့လာတင်ပြထားသော စာတမ်း ဖြစ်သည်။ မြန်မာဘာသာစကားရှိ အနက်တူအသုံးကွဲကြိုယာတို့၏ စကားလုံးတစ်ခုနှင့်တစ်ခုအကြား အနက် အတိုင်းအဆ ကွာခြားခြင်းကြောင့် အသုံးကွဲပြားပုံတို့ကို လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည် မြန်မာ ကြိုယာစကားလုံးတို့ကို သူမေရာနနှင့်သူ ဆီလျော်မှန်ကန်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်ပါသည်။ မြန်မာဘာသာစကားကို လေ့လာလိုသူ နိုင်ငံခြားသားများ အတွက် အကျိုးပြနိုင်သည်ဟု ခံယူပါသည်။

**သေးရဲက်ဝေါဟာရများ** - မြန်မာဘာသာစကား၊ အနက်တူအသုံးကွဲကြိုယာ၊  
မြန်မာကြိုယာစကားလုံး၊ နေ့စဉ်သုံးမြန်မာဘာသာ  
စကား၊ အသုံးချေဘာသာဖော်။

### နိဂုံး

မြန်မာဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် လေ့လာသင်ယူနေသူ တို့သည် မြန်မာဘာသာစကားရှိ အနက်တူသော်လည်း အသုံးမတူသည့် ကြိုယာ စကားလုံးများကို မှားယွင်းစွာ ပြောဆိုနေကြပါသည်။ ‘အကျိုလဲဦးမယ်’ကို၊ ‘အကျိုပြော်ဦးမယ်’၊ ‘ရေက အေးသလား’ကို၊ ‘ရေက ချမ်းသလား’ စသည်ဖြင့် ‘ပြော်ဦးလဲ၊ အေး-ချမ်း’တို့ကဲ့သို့ အနက်တူပြီး အသုံးကွဲပြားသည့် စကားလုံးများကို မှန်ကန်စွာ သုံးတတ်စေလိုပါသည်။ ဤစာတမ်းသည် မြန်မာစကားလုံးအသုံးပြုပုံနှင့် ပတ်သက်၍ နိုင်ငံခြားသားတို့ တွေ့ကြုံနေရသည့် အခက်အခဲကို တစ်စိတ်တစ်ဒေသ ဖြေရှင်းနိုင်ရန် အားထုတ်ထားခြင်း ဖြစ်ပါသည်။ မြန်မာဘာသာစကားသည် ဝေါဟာရအသုံးကြောင်းပေါ်သော ဘာသာစကား ဖြစ်သည်။ နာမ်စကားလုံးတို့၏ ဖြစ်မှု၊ ရှိမှု၊ ပြမှုလှပ်ရားမှုတို့ကို ပေါ်လွင်စေရန် ကြိုယာစကားလုံးများက ဖန်တီးပေးရပါသည်။ မြန်မာဘာသာ စကားတွင် ကြိုယာတို့ကို အသုံးပြုရန် သက်ဆိုင်ရာအနက်သဘောကို သူမေရာနနှင့်သူ ဆီလျော်အောင် အသုံးပြနိုင်ပါသည်။

\* ဒေါ် ကထိက၊ မြန်မာစာဌာန၊ ရန်ကုန်တဗ္ဗာသို့လ်

ဤစာတမ်းသည် နေ့စဉ်အသုံးပြန်ရသည့် အပြော၊ အရေးဘာသာစကားတို့တွင် အရေးပါသော ကြိယာစကားလုံးများ အသုံးပြုပုံကို တင်ပြထားခြင်း ဖြစ်သည်။

မြန်မာဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ယူသူတို့အတွက် ကြိယာအတွဲအဖက် (စုတွဲ)စကားလုံးများကို လေ့လာခြင်းဖြင့် ဝေဟာရတိုးမွားမှာ၊ အနက်အဓိပ္ပာယ်ကြွယ်ဝမှုတို့ကို အထောက်အပဲ ဖြစ်စေနိုင်ပါသည်။ ထိုပြင် ကြိယာ စကားလုံးများ၏ သဘောသဘာဝနှင့်အတူ အသုံးပြုပုံကိုပါ တစ်ပါတည်း နားလည် သိရှိနိုင်ပြီး လက်တွေ့အသုံးပြတတ်စေရန် ဖော်ထုတ် လေ့လာထားပါသည်။ ခေတ်အဆက်ဆက် ပြည့်တွင်းပြည်ပမှ ဘာသာစကားပညာရှင်များက မြန်မာသွို့ကျမ်းများ ပြုစုရွေ့ကြပါသည်။ ဝဇ္ဈာရုံးလိုးဖိုးစိန်၊ လိုးဖေမောင်တင်၊ ဒဂုံနှစ်ဦးစန်းငွေ၊ ချွှန်ဒိုကယ်<sup>၁</sup>၊ ကော်နှင့်စသည့် ဘာသာစကားပညာရှင်များပြုစုသော မြန်မာသွို့ကျမ်းများတွင် မြန်မာကြိယာများကို လေ့လာဖော်ပြထားပါသည်။

နိုင်ငံခြားကျောင်းသားများအတွက် မြန်မာဘာသာစကားသင် စာအုပ်များ ကိုလည်း ပြည့်တွင်းပြည်ပမှ ပညာရှင်များက ပြုစုရေးသားခဲ့ကြပါသည်။ ဆရာကြီးမောင်ခင်မင်(စနဖြူ)၊ စောလူ၊ စံစံနှင့်ထွန်း၊ ချွှန်ဒိုကယ်၊ ဂျင်းမက်ရှာ<sup>၂</sup> စသည့် ပညာရှင်များ ပြုစုသော မြန်မာဘာသာစကားသင် စာအုပ်များတွင် မြန်မာကြိယာများ အသုံးပြုပုံအမျိုးမျိုးကို ဖော်ပြခဲ့ကြသည်။

ထိုပြင် မြန်မာဘာသာစကားဆိုင်ရာ စာအုပ်စာတမ်းများ၊ ရန်ကုန်တက္ကသိုလ် မြန်မာစာတွေနှင့် မဟာဝိဇ္ဇာဘွဲ့ယူကျမ်းများ၊ ပါရဂူဘွဲ့ယူကျမ်းများတွင်လည်း မြန်မာကြိယာများ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အနက်အဓိပ္ပာယ်သက်ရောက်ပုံ၊ သွှေ့တာဝန် အမျိုးမျိုးရှိပုံနှင့် ကြိယာနေရာတို့ကို စနစ်တကျ လေ့လာထားကြသည်ကိုလည်း တွေ့ရှုရပါသည်။

အထက်ပါကျမ်းများ စာအုပ်စာတမ်းများတွင် အနက်တူအသုံးကွဲ အတွဲအဖက် ကြိယာများ၏ အသုံးနှင့် သက်ရောက်သော အနက်အဓိပ္ပာယ်ကို သီးသန့်လေ့လာမှုများ မရှုသေးပါ။

ထို့ကြောင့် ဤစာတမ်းတွင် အတွဲအဖက်ရှိ ကြိယာတို့ အသုံးပြုပုံကို လေ့လာ တင်ပြထားပါသည်။ ထိုသို့ လေ့လာတင်ပြရာတွင် ဘာသာစကားသင်စာအုပ်များမှ

<sup>၁</sup> John Okell

<sup>၂</sup> Gene Mesher

ကောက်ယူရှိသော ကြိယာစကားလုံး (၃၈၆)လုံးမှ အတွဲအဖက်ရှိ ကြိယာများကို အလေ့လာခံအဖြစ် အသုံးပြုတင်ပြသွားပါမည်။

### I။ သုတေသနပြုခုရြင်း၏ ရည်ရွယ်ချက်နှင့် ဓမ္မာ့မှန်းချက်

ဤစာတမ်းသည် မြန်မာဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားရေးဆိုင်ရာ သုတေသနစာတမ်း ဖြစ်ပါသည်။ နိုင်ငံခြားသားများအတွက် မြန်မာစာသင်ကြားရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။ ဤစာတမ်း၏ နေစဉ်သုံးမြန်မာစကားတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ကြိယာစကားလုံး များ၏သဘောကို သိရှိပြီး ဆီလျော်မှန်ကန်စွာ အသုံးပြုနိုင်ရန်အတွက် ထူးခြားသော ကြိယာအသုံးများကို လေ့လာတင်ပြထားပါသည်။

အနက်တူစကားလုံးတစ်လုံးကို သင်ကြားရာတွင် အသုံးမတူသော အခြား စကားလုံးများကိုပါ အသုံးပြုတတ်လာမည်ဖြစ်၍ နိုင်ငံခြားသားတို့အတွက် မြန်မာ ဝါဟာရစကားလုံးများ ကြွယ်ဝလာစေမည်။ အနက်အခိုပ္ပာယ်နှင့် ဆီလျော်သည့် စကားလုံးများကို မှန်ကန်စွာ အသုံးပြုတတ်လာမည် ဖြစ်သည်။

### II။ ဘာသာဇော်နှင့် အသုံးချဘာသာဇော်တို့၏ ဆက်ခပ်မှု

အသုံးချဘာသာဇော်<sup>၁</sup> သည် ဘာသာစကားသဘောတရားနှင့် လက်တွေ့ကျင့်သုံးမှုတို့၏ ဆက်သွယ်မှုကို ဖော်ထုတ်ပြသော ပညာရပ် ဖြစ်သည်။ ဘာသာစကား အသုံးပြုပုံ ပြသေနာများကို အထူးပြုလေ့လာသည်။ လူတို့၏ ဘာသာစကား အသုံးပြုခြင်း၊ လေ့လာခြင်းဆိုင်ရာ အဆက်အစပ်များကို လေ့လာသည်။ လက်တွေ့အသုံးပြုနေသော ဘာသာစကားအသုံးပြုပုံ၊ ဆက်သွယ်ပုံများနှင့် ပတ်သက်သည့် ပြသေနာများကို စနစ်တကျ ဖြေရှင်းအဖြေရှာသော ပညာဖြစ်သည်။ အသုံးချဘာသာဇော်သည် ဘာသာဇော်အပါအဝင် ပညာရပ်နယ်ပယ်များစွာကို အသုံးပြုသည်။ ထို့ကြောင့် ဘာသာဇော်လေ့လာမှုနယ်ပယ်များတွင် လက်တွေ့အသုံးချိန်ခြင်း ဖြစ်သည်။ ထိနယ်ပယ်များတွင် ဘာသာစကားသင်ယူခြင်း၊ သင်ကြားခြင်း<sup>၂</sup>၊ ဘာသာစကား စီစစ်မှုဆိုင်ရာ<sup>၃</sup>၊

<sup>၁</sup> applied linguistics

<sup>၂</sup> Language learning

<sup>၃</sup> Language teaching

<sup>၄</sup> Language analysis

စိတ်ပညာ<sup>၁</sup>၊ စကားစဉ်စိစစ်မှု<sup>၂</sup>၊ ရေးဟန်ပညာ<sup>၃</sup>၊ စကားစုစိစစ်ခြင်း<sup>၄</sup>၊ ဘာသာစကားထိန်းသိမ်းခြင်း<sup>၅</sup>၊ ရသစာပေလဲလာခြင်း<sup>၆</sup>၊ ဘာသာစကားစီမံကိန်း<sup>၇</sup>၊ သင်ရှိုးစီမံကိန်း<sup>၈</sup>၊ သင်ရှိုးစီမံကိန်း<sup>၉</sup>၊ ဘာသာစကားမူဝါဒများ<sup>၁၀</sup> ချမှတ်ခြင်းတို့ ပါဝင်သည်။<sup>၁၁</sup>

ဘာသာဖော်နှင့် အသုံးချဘာသာဖော်တို့၏ ဆက်စပ်မှုသဘောကို  
ဒေါက်တာအောင်မြင့်ဦးက-

“ဘာသာစကားသင်ကြားရေးမှာ တွေ့ကြုံရတဲ့ အခက်အခဲ  
ပြဿနာတွေအတွက် ဘာသာဖော်သီအိုရိုတွေ နည်းနာတွေ  
တွေ့ရှိရှုက်တွေကို အသုံးပြုခြင်းဟာ အသုံးချဘာသာဖော်ရဲ့ အမိက  
ဦးတည်ချက် ဖြစ်ပါတယ်။ အသုံးချဘာသာဖော်ဟာ နိုင်ငံခြား  
ဘာသာစကား သင်ယူမှု၊ သင်ကြားမှုနဲ့ဆိုင်တဲ့ ဘာသာစကား  
လေ့လာမှုအတွက် ထင်ရှားလာပြီး တစ်ခါတစ်ရဲ အသုံးချဘာသာဖော်ကို  
နိုင်ငံခြားဘာသာစကား လေ့လာသင်ယူမှုဆိုင်ရာ သုတေသန  
လုပ်ငန်းတွေအတွက် သီးခြားအသုံးပြုကြတာကို တွေ့ရပါတယ်”<sup>၁၁</sup>

ဟု ‘ဘာသာစကားသုတစာအုပ်’တွင် ဖော်ပြထားပါသည်။ ဆက်လက်၍ ထိစာအုပ်၌ပင်-

“နိုင်ငံခြားဘာသာစကား သင်ကြားရေးနဲ့ ပတ်သက်ပြီး အသုံးချ  
ဘာသာဖော်နဲ့ လေ့လာတဲ့ အခါမှာ ဆန်းကျင်နှိုင်း (မတူပုံနှိုင်း)  
ဘာသာဖော်နည်းကို အသုံးပြုလေ့ ရှုပါတယ်။ နိုင်ငံခြားဘာသာ  
စကား သင်တဲ့ အခါမှာ မိခင်ဘာသာစကားနဲ့ မတူညီမှုတွေကို  
တွေ့ရမှာ ဖြစ်ပါတယ်။ သာဓကအနေနဲ့ မြန်မာဘာသာစကားနဲ့  
အင်္ဂလိပ်ဘာသာစကားကို နှိုင်းယူဉ်ကြည့်ရင် ဘယ်သူမှ မလာဘူး’ –  
‘Nobody is coming’ ငါမှာ အချိန် မရှိဘူး – ‘I've no time’

<sup>၁</sup> Psychology

<sup>၂</sup> discourse analysis

<sup>၃</sup> Stylistics

<sup>၄</sup> Corpus analysis

<sup>၅</sup> Language maintenance

<sup>၆</sup> aesthetics study

<sup>၇</sup> Language planning

<sup>၈</sup> Syllabus planning

<sup>၉</sup> Language policy

<sup>၁၀</sup> Mark Aronoff and Janie Ress- Miller, 2003, 638.

<sup>၁၁</sup> အောင်မြင့်ဦး၊ ဒေါက်တာ၊ ၂၀၁၅၊ ၁၁၉-၁၂၂။

ဘယ်သူမှ မသိဘူး— ‘No one Knows’ စတဲ့ မြန်မာကြိယာမှာ အငြင်းထည့်ပြီး အင်္ဂလိပ်ကတော့ မရှိနာမဲကို သုံးပုံမျိုး ဖြစ်ပါတယ်။ ဒီကွဲပြားမှုတွေကို လေ့လာပြီး ဘာသာစကား သင်ကြားရေးမှာ ဘယ်လို ထိထိရောက်ရောက် ဖြစ်အောင် သင်ကြားမယ်ဆိုတာကို အသုံးချဘာသာဖောက် လုပ်ဆောင် ပါတယ်”<sup>၁</sup>

ဟူ၍ ရှင်းလင်းဖော်ပြထားပါသည်။

ဒေါက်တာကိုလေးကလည်း-

“အသုံးချဘာသာဖောက်ဆိုသည်မှာ ဘာသာဖောက်သီအိုရီများကို အသုံးချ၍ ဘာသာစကားပြသုနာများကို အဖြေရာဖြေရှင်းပေးသည့် ပညာရပ်တစ်ခု ဖြစ်သည်။ ပြသုနာများကို ဖြေရှင်းသည်ဆိုရာ၌ အထူးသဖြင့် အဘိဓာန်ပြုစခင်း၊ ဘာသာပြန်ခြင်း၊ ဒုတိယ ဘာသာစကားတစ်ခုကို သင်ပြခြင်းတို့တွေင ကြံ့တွေ့ရသည့် ပြသုနာများကို ဖြေရှင်းပေးရခြင်း ဖြစ်သည်”<sup>၂</sup>

ဟု ဖွင့်ဆိုထားပါသည်။

ထို့ကြောင့် အသုံးချဘာသာဖောက် ခေတ်သစ်ဘာသာဖောက်၏ မျိုးကွဲများတွင် ထင်ရှားသည့် ပညာရပ်အဖြစ် လေ့လာတွေ့ရှိပါသည်။ နယ်ပယ်တစ်ရပ်ရပ်တွင် အသုံးပြုရန် ဘာသာစကားကို လေ့လာသည့် ပညာရပ်ဖြစ်ပါသည်။ နှစ်ဆယ်ရာစု အစတွင် ဖွံ့ဖြိုးတိုးတက်ခဲ့သော ဘာသာဖောက်သည် နှစ်ဆယ်ရာစုအလယ်နှင့် နှောင်းပိုင်းကာလတို့တွင် အခြားပညာရပ်များနှင့်ပေါင်းစပ်ကာ ဘာသာစကားလေ့လာမှု များနှင့်အတူ ထွန်းကားလာပါသည်။ ထိုသို့ ထွန်းကားလာခဲ့သည့် ဘာသာဖောက်နယ်ပယ်များတွင် အသုံးချဘာသာဖောက်လည်း ပါဝင်ပါသည်။

ဘာသာစကားကိုလေ့လာသော ဘာသာဖောက်နယ်ပယ်တွင် ပညာရပ်ခဲ့များစွာ ရှိသည့်အနက် အသုံးချဘာသာဖောက်သည်လည်း တစ်မျိုးအပါအဝင် ဖြစ်သည်။ ဘာသာစကားသည် လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် ဆက်သွယ်ရေး လမ်းကြောင်းကို ဖွင့်ပေးသော ကြားခံဖြစ်ပြီး ထိုကြားခံဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် ထိရောက်အောင်မြင်နိုင်ရန်အတွက် လက်တွေ့အကောင်အထည်ဖော်ရာ

<sup>၁</sup> အောင်မြင့်ဦး၊ ဒေါက်တာ၊ ၂၀၁၅၊ ၁၁၉-၁၂၂။

<sup>၂</sup> ကိုလေး၊ ဒေါက်တာ၊ ၂၀၀၈၊ ၆။

မည်သို့ အသုံးပြုမည်ဆိုသောအချက်သည် အသုံးချဘာသာဖော်စီ တာဝန်တစ်ရပ်ပင် ဖြစ်သည်။ အသုံးချဘာသာဖော်စီ လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရုံသာမက နိုင်ငံခြားဘာသာစကားကို သင်ယူမှု၊ သင်ကြားပို့ချေမှု၊ အဘိဓာန်စကားလုံးများကို လေ့လာနိုင်မှုတို့၌လည်း များစွာအထောက်အကြပ်ဖြစ်သည်။ ထို့အပြင် မျက်များကို ခေတ်ခြားစွာ အနုပညာလုပ်ငန်း (ဇေတ်ဆောင်တို့၏ ပြောစကား)၊ မှုခင်းဆိုင်ရာ စစ်ဆေးမှုများ၊ ဥပဒေဆိုင်ရာရေးဆွဲမှုများ၊ စသည်ဖြင့် အခြားသော နယ်ပယ်အချို့၌ပင် အသုံးပြုလာကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။

## ၃။ အလေ့လာခံဘာသာစကား

ဤစာတမ်း၏ အလေ့လာခံမှာ နိုင်ငံခြားသားများအတွက် မြန်မာဘာသာ စကား<sup>၁</sup> ဖြစ်ပါသည်။ မြန်မာဘာသာစကားကို နိုင်ငံခြားသားသင်ဘာသာစကား တစ်ခုအဖြစ် လေ့လာရာတွင် မြန်မာဘာသာစကားရှိ ထူးခြားသော၊ အခြားဘာသာ စကားများနှင့် မတူသော လက္ခဏာရပ်များကို ဖော်ထုတ်ရပါမည်။ မြန်မာဘာသာ စကား၏ ပင်ကိုအသွင်အပြင်နှင့် ထူးခြားသည့် သဘောလက္ခဏာများကို ဖော်ထုတ် လေ့လာရန် လိုပါသည်။

မြန်မာဘာသာစကားသည် စကားလုံးအစီအစဉ်နှင့် သွေ့စကားလုံး အမျိုး အစားပေါ် အခြေခံ၍ ဝါကျေတည်ဆောက်ထားခြင်းဖြစ်သဖြင့် စကားလုံးအစီအစဉ် မှန်ကန်မှုသည် အရေးကြီးပါသည်။ အထူးသဖြင့် ကြိယာ၏နေရာမှန်ကန်မှ အသုံး မှန်ကန်မှုတို့သည် ဝါကျေတွင် ပို၍ အရေးပါပါသည်။

မြန်မာစကား၏ လက္ခဏာများအရ ‘သွေး၊ လာ၊ စား၊ သောက်’ စသည်ဖြင့် မိမိဘာသာရပ်တည်နိုင်သော စကားလုံးများကို တစ်လုံးချင်း အသုံးပြုသည်ကို တွေ့ရသည်။

မြန်မာဝါကျများဖွဲ့ရာ၌ ဝါကျထဲက စကားလုံးများ၏ အစီအစဉ်သည် မြန်မာ ဘာသာစကားတွင် အရေးပါသော လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ မြန်မာဝါကျများကို ဖော်ပြုလိုသော အဓိပ္ပာယ်အရ လိုအပ်သလို ဆန့်ထုတ်နိုင်ပြီး ဝါကျအားလုံးသည် ကြိယာဖြင့် အဆုံးသတ်ကြောင်း တွေ့ရှိရပါသည်။

မြန်မာဘာသာစကားတွင် အနုက်အဓိပ္ပာယ်သည်လည်း အရေးပါသော ကဏ္ဍ တစ်ရပ် ဖြစ်ပါသည်။ မြန်မာဘာသာစကားသည် ဇကာဝဏ္ဏဘာသာစကား ဖြစ်သည်

<sup>၁</sup> Myanmar as a foreign language

နှင့်အညီ တစ်လုံးချင်းအမိပွာယ်ရှိသော စကားလုံးအများအပြားတွေရပြီး၊ စကားလုံးတစ်လုံးသည် တွဲစပ်နေသော စကားအဆက်အစပ်အရ အနက်အမိပွာယ် ကွဲပြားသွားပါသည်။ စကားလုံးများသည် ပုံသဏ္ဌာန်ချင်းလည်း ဆက်နှုယ်မှုရှိတတ်ပြီး အနက်အမိပွာယ်ချင်းလည်း ဆက်နှုယ်မှုရှိသည့်သဘောကို တွေ့ရပါသည်။

ဘာသာစကားသင်ကြားရာတွင် မိခင်ဘာသာစကားနှင့် နိုင်ငံခြားဘာသာစကားကွဲခြားပုံ၊ မတူပုံတို့ကို သိရှိနားလည်ပြီး သင်ပေးနိုင်လျှင် ပိုမိုထိရောက်မည် ဖြစ်သည်။ သင်ယူမည့်ဘာသာစကား၏ သဘောလက္ခဏာများကို သိရှိနားလည်ခြင်းသည် ဘာသာစကားသင်ကြားမှုတွင် အရေးပါသော အချက်တစ်ချက် ဖြစ်ပါသည်။

#### ၄။ အတွဲအဖက် စကားလုံးအမျိုးအစား

ဘာသာစကားတိုင်းတွင် စကားလုံးများသည် ကွန်ရက်သဖွယ် အပြန်အလှန် ဖွဲ့ယှက် တည်ရှိနေကြပါသည်။ ထိုသို့ ဖွဲ့ယှက်တည်ရှိနေကြသည့် စကားလုံးများတွင် အတွဲအဖက်ရှိ စကားလုံးများကိုလည်း စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရပါသည်။ မြန်မာဘာသာစကားရှိ အတွဲအဖက်စကားလုံးများကို လေ့လာကြည့်ရာတွင် စကားလုံးတစ်လုံးနှင့် တစ်လုံးဆက်စပ်နေကြပြီး တစ်လုံးကို အသုံးပြုလျှင် ယူဉ်တွဲနေသော အခြားစကားလုံးတစ်လုံးကိုပါ သတိပြုမိပေါ်ပေါ်သည်။

ထိုအတွဲအဖက်ရှိ စကားလုံးများကို အမိကအားဖြင့် (၃)မျိုး တွေ့ရပါသည်။  
ယင်းတို့မှာ-

၁။ အနက်ဆန့်ကျင်ဘက် စကားလုံးများ (ဖွင့်နှင့်ပိတ်၊ ရောင်းနှင့်ဝယ်၊ သွားနှင့်လာ)နှင့် တန်းတူရည်တူသဘော တွဲဖက်သုံးလေ့ရှိသော စကားလုံးများ (ဖြေနှင့်နီ၊ ပြာ၊ ဝါ၊ စိမ်း)

၂။ အနက်အမိပွာယ်ချင်း ဆက်စပ်သည့် စကားလုံးများ (ခွေးနှင့်ဟောင်၊ စားနှင့်သောက်၊ ချက်နှင့်ပြုတ်)

၃။ အနက်အမိပွာယ်တူသည့် စကားလုံးများ (သေနှင့်ဆုံး(ကွယ်လွန်)၊ အလှု။ နှင့်ဒါန၊ ကြိုက်နှင့်နှစ်သက်)

စသည်တို့ ဖြစ်ကြပါသည်။

ဤစာတမ်းတွင် အနက်အမိပွာယ်တူညီသည့် အတွဲအဖက် ကြိုယာစကားလုံးများ အသုံးပြုပုံကို လေ့လာတင်ပြပါမည်။

## ၄၁၁။ မြန်မာဘာသာစကားရှိ ကြိယာစကားလုံးများ

‘ဝါကျတစ်ခုကို မီးရထားတစ်စီးနှင့် နှိုင်းမည်ဆိုလျှင် ကြိယာကို မီးရထား ခေါင်းတွဲနှင့် နှိုင်းရပါလိမည်။ မီးရထားမှာ ခေါင်းတွဲသည် ပစာနကျသည့် နည်းတူ ဝါကျတွင်လည်း ကြိယာသည် ပစာနကျပါသည်။ ဝါကျ၏ ဆိုလိုသောအဓိပ္ပာယ် ပေါ်လွင်အောင် ကြိယာက ရှေ့ဆောင်ပါသည်။ ကြိယာ၏အနိုင် ထက်မြက်အောင် သုံးနိုင်လေလေ ထိုဝါကျသည်လည်း ထိုရောက်ထက်မြက်လေလေ ဖြစ်သည်’<sup>၁</sup>ဟူ၍ ဆရာကြီး မောင်ခင်မင်(ခန္ဓဖြူ)က မိန့်ဆိုထားပါသည်။ မြန်မာဘာသာစကားရှိ အပြောနှင့်အရေးဝါကျတို့တွင် ကြိယာသည် အရေးပါသော အစိတ်အပိုင်းအဖြစ် ရပ်တည်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာဘာသာစကားရှိ ဇက်ကျော်၊ ဗဟိုဝဏ္ဏကြိယာများသည် လုံးချင်းကြိယာအမျိုးအစား ဖြစ်ပါသည်။ လုံးချင်းကြိယာသည် အခြားမည်သည့်ဘာသာဖော် အစိတ်အပိုင်းမျှ ပေါင်းစပ်ထားခြင်း မရှိသော၊ မူလသာဘဝအရ ရှိနေသော ကြိယာများကို ဆိုလိုသည်။ တစ်လုံးချင်း အဓိပ္ပာယ်ရှိသောစကားလုံးများ ဖြစ်သည်။ လုံးချင်းကြိယာတို့သည် သက်ဆိုင်ရာ အနက်သဘောကို သူ့နေရာနှင့်သူ ဆီလျော်စွာ သုံးစွဲနိုင်ကြကြောင်း တွေ့ရပါသည်။ မြန်မာဘာသာစကားရှိ နေ့စဉ်သုံးစွဲနေသော စကားလုံးများကို လေ့လာကြည့်လျှင် လုံးချင်းကြိယာများကို အပြန်အလှန်ဆက်သွယ်မှုရှိသည့် အတွဲအဖက်စကားလုံးများအဖြစ်လည်း အသုံးပြုကြောင်း တွေ့ရှိရပါသည်။ မြန်မာဘာသာစကားတွင် စကားလုံးတစ်လုံးနှင့် တစ်လုံး ဆက်သွယ်နေသော ကြိယာအတွဲအဖက် (စုံတွဲ)စကားလုံးများ များစွာ ရှိပါသည်။ ယင်းစုံတွဲစကားလုံးထဲမှ တစ်လုံးကိုသုံးလျှင် အခြားတစ်လုံးကိုပါ သတိပြုမိပေါ်သည်။ သာစကအားဖြင့် ‘လင်နှင့်မယား’၊ ‘ဆရာနှင့်တပည့်’၊ ‘ကျောင်းသားနှင့်ကျောင်းသူ’၊ ‘ကြိုးနှင့်ငယ်’၊ ရောင်းနှင့်ဝယ်’၊ ‘စားနှင့်သောက်’ စသည့် စကားလုံးများ ဖြစ်ကြပါသည်။ မြန်မာဘာသာစကားသည် အပြောနှင့်အရေး ကွာခြားသော ဘာသာစကား ဖြစ်သည်။ မြန်မာကြိယာစကားလုံးတို့၏အသုံးကို လေ့လာရာတွင် အပြောနှင့်အရေးပုံစံတို့တွင် တွေ့ရသော ကြိယာစကားလုံးတို့၏ အခြားနေအရပ်ရပ်ကိုပါထည့်သွင်းစဉ်းစားရပါမည်။ အထူးသဖြင့် အပြောဝါကျများတွင် တွေ့ရသော ပုံစံတကျပြောစကားနှင့် အရပ်သုံးပြောစကားများအပေါ် မူတည်၍ ကြိယာစကားလုံးတို့၏ အသုံး ကွဲပြားမှုရှိကြောင်းကိုလည်း တွေ့နိုင်ပါသည်။

<sup>၁</sup> ခင်မင်၊ မောင်(နေဖြူ)၊ ၂၀၁၆၊ ၂၅၇။

### ၄၁၂။ အနက်တူ အသုံးကွဲ အတွဲအဖက်ကြိယာများ

မြန်မာဘာသာစကားသည် ဝါဟာရကြွယ်ဝသော ဘာသာစကားဖြစ်ရာ မိခင် ဘာသာစကား ပြောဆိုသုံးစွဲသူများအတွက် အနက်တူပြီး အသုံးမတူသည့် စကားလုံး များကို အကြောင်းအရာ အခြေအနေနှင့် လိုက်ဖက်အောင် ရွှေးချယ်သုံးနှုန်းနှင့် ပါသည်။ မြန်မာဘာသာစကားကို လေ့လာသင်ယူနေသည့် နိုင်ငံခြားသားများ အတွက်မူ ထိုစကားလုံးများကို အထူးကရှုပြုသုံးစွဲတတ်ရန် လိုပါသည်။

အကြောင်းအရာတစ်ခုကို ရည်ညွှန်းဖော်ပြနိုင်ရန် ဝါဟာရ ရွှေးချယ်သုံးနှုန်း တတ်ဖို့ အလွန်အရေးကြီးပါသည်။ မြန်မာဘာသာစကားတွင် အသုတေသနကားလုံးများ ရှိနေသောကြောင့် စာလုံးပေါင်းပြသနာ ဖြစ်ပေါ်လာသကဲ့သို့ပင် အနက်တူသော်လည်း ခဲ့ခြားအသုံးပြုသည့် စကားလုံးများကြောင့် မှားယဉ်းစွာ ရွှေးချယ်သုံးစွဲမှုပြသောများ ဖြစ်ပေါ်တတ်ပါသည်။

ဘာသာစကားအသီးသီးတွင် ပည်တ်အနက်တူသော်လည်း ဂယက်အနက် ကွဲပြားသော စကားအသုံးအနှုန်းများ ရှိမြဲဖြစ်သည်။ ဝါဟာရစကားလုံးများသာမက သဒ္ဓိစကားလုံးများလည်း ဂယက်အနက် ထင်တတ်ပါသည်။ မြန်မာဘာသာစကားရှိ အနက်တူအသုံးကွဲသည့် စကားလုံးများကို လေ့လာရာတွင် ဂယက်အနက်ကြောင့် စကားလုံးများ ကွဲပြားကြသကဲ့သို့ ပြောဆိုသူတို့ကြားရှိ ခံစားမှာ လူမှုအခြေအနေ တို့ကြောင့်လည်း ကွဲပြားကြကြောင်း တွေ့ရပါသည်။ အလေ့လာခံကြိယာများတွင် တွေ့ရသော အနက်တူ အသုံးကွဲသည့် အတွဲအဖက်ကြိယာများမှာ—

ပြောင်း	-	လ	သေ	-	ဆုံး(ကွယ်လွန်)
ကျင်းပ	-	ပြုလုပ်			
ကြောက်	-	လန်း	လျင်	-	မြန်
ကြင်နာ	-	သနား	ကျ	-	ရုံး
ရွှေ့	-	လှ	ကြွ	-	လာ
အေး	-	ချမ်း	မိန်း	-	ဆိုး
သေး	-	ငယ်	စား	-	သုံး(ဆောင်)
			ကြိုက်	-	နှစ်သက်
မူ	-	အိုက်	ပျက်စီး	-	ယိုယွင်း

ဗ	-	တိ		ပေး	-	ကမ်း
ပြာ	-	ဆို/မိန္ဒ		စိုးရိမ်	-	စိတ်ပူ
ယှဉ်	-	ပြိုင်		သိ	-	နားလည်
ချတ်	-	ဆို		ဆော့/ပက်	-	ကစား
နှမြော	-	တွန်းတို့				
နှေး	-	ဖြည်း				
လိမ်	-	ညာ				
သုံး	-	ဖြုန်း				
ထွေး	-	ဆုံး				

တို့ ဖြစ်ကြပါသည်။ ယင်းကြိယာတို့မှ အချို့ အတွဲအဖက်ကြိယာများ၏ အသုံးပြုပုံကို သာဓကများပြု၍ ဆန်းစစ်တင်ပြပါမည်။

## ၁၁ - ဆုံး (ကွယ်လွန်)

‘သေ’၊ ‘ဆုံး’နှင့် ‘ကွယ်လွန်’ ကြိယာတို့သည် အပြုအမူပြကြိယာများ ဖြစ်သည်။ နေ့စဉ်သုံးစကားတွင် အရေးပါသော စကားလုံးများ ဖြစ်သည်။ သေဆုံးခြင်းကို ဖော်ပြသော မြန်မာစကားအသုံးများကိုကြည့်လျှင် ‘သေ၊ ဆုံး၊ ကွယ်လွန်’တို့အပြင် ‘အနိစ္စရောက်၊ ပျုတော်မူ၊ ကံကုန်၊ ဆုံးပါး၊ နတ်ရွာစံ၊ ရှော၊ ဂန်း၊ ကြွေ’ စသည်ဖြင့် များစွာ ရှိပါသည်။ ကွယ်လွန်သူ၏ လူမှုအဆင့်အတန်းအရ သတ်မှတ်သုံးသော အသုံးများ ပါသကဲ့သို့ လိုလားဖွယ်မလိုလားဖွယ် ခံစားမှ အခြေအနေများအရ သူ့နေရာနှင့်သူ သုံးသော အသုံးများလည်း ပါဝင်နေပါသည်။ ဤစာတမ်းတွင် ‘သေဆုံးသည်’ကို ဖော်ပြသော စကားလုံးအမျိုးမျိုးတို့မှ ‘သေ၊ ဆုံး၊ ကွယ်လွန်’တို့ကို မြန်မာဘာသာစကား အခြေခံအဆင့်အတွက် လိုအပ်သည့် အသုံးများဟု ယူဆပါသည်။ ယင်းကြိယာတို့သည် သေဆုံးခြင်းဟူသော အခြေခံအနက်ချင်း အတူတူပင် ဖြစ်သည်။ ‘သေသည်’ ဆိုသော စကားလုံးသည် အချက်အလက်သက်သက်ကိုသာ ဖော်ဆွန်းရာတွင် သုံးခြင်း ဖြစ်သည်။ သေသူနှင့် ပြာသူတို့ကြားတွင် ရင်းနှီးချစ်ခင်မှု လေးစားနှစ်သက်မှု ခံစားချက်များမပါဘဲ သာမန်သိစေလိုသည့် သဘောဖြင့် သုံးခြင်း ဖြစ်သည်။ တနည်းအားဖြင့် အရပ်သုံးစကားအဖြစ် သုံးခြင်း ဖြစ်သည်။

‘ကွယ်လွန်’ ကြိယာစကားလုံးသည် လူမှုအခြေအနေအရ သေသူကို အလေးထားသော သဘောကို ဖော်ဆွဲန်းရာတွင် သုံးခြင်း ဖြစ်သည်။ သေသူသည် ခွေ့မျိုးသားချင်း၊ ရင်းနှီးချုပ်ခေါင်သူ တစ်ဦးဖြစ်ခဲ့လျှင် ‘ကွယ်လွန်’ဟူသည့် စကားလုံး နှင့်အတူ ‘ဆုံး’ကိုလည်း သုံးပါသည်။ ပုံစံတကျသုံးသည့် စကားလုံးများ ဖြစ်သည်။ ထို့ကြောင့် ‘သေ၊ ဆုံး၊ ကွယ်လွန်’ စကားလုံးတို့ အသုံးကွဲပြားရသည့် အဓိက အချက်မှာ ပုံစံတကျအသုံးနှင့် အရပ်သုံးစကား ကွဲပြားမှုကြောင့်ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပြီး ‘ကွယ်လွန်’ကို အရေးစကားတွင် ပို၍အသုံးပြုပါသည်။ အောက်ပါသာဓာ များတွင် ‘သေ- ဆုံး(ကွယ်လွန်)’ တို့၏ အသုံးကို လေ့လာဆန်းစစ်နိုင်ပါသည်—

- (၁) အမြန်လမ်းပေါ်မှာ ကားတိုက်တာ လူ ၅ ယောက် သေတယ်။
- (၂) ကျွန်းမတို့ တေးအိမ်က ဦးလေးကြီး ဆုံးပြီ။
- (၃) မေမေဆုံးတာ (၁၁) နှစ်ရှိပြီ။
- (၄) သူ့ ညီက ရုတ်တရက် သေတာ။
- (၅) ရုပ်ရှင်မင်းသား အကယ်ဒီဇိုင်း ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြ့ပဲ့။
- (၆) ဆရာမကြီး ကွယ်လွန်တာ သတင်းစာမှာ တွေ့တယ်။

‘ကွယ်လွန်’ ဟူသော စကားလုံးတွင် သေဆုံးသူအပေါ် ရှိသေခြင်း၊ လေးစားခြင်း နှင့်အတူ သေဆုံးခြင်းအတွက် စိတ်မကောင်းဖြစ်သော ခံစားမှု ပေါ်လွင်နေပါသည်။ ထိုစကားလုံးက သေဆုံးသူအပေါ် ထားရှိသော ခံစားချက်များကို ယဉ်တွဲဖော်ပြန်သည့် အသုံး ဖြစ်သကဲ့သို့၊ သတင်းအဖြစ် သဘောထားကာ ဖော်ပြရာတွင်လည်း သုံးပါသည်။

## ဤ - ၈၁

ဤ နှင့် လာ’သည် မြန်မာဘာသာစကားတွင် အခြေခံအကျဆုံးသော အမူအရာပြုကြိယာများ ဖြစ်သည်။ ‘ဤ’ ဟူသည့် ကြိယာစကားလုံးကို မြန်မူလူမှု နပ်ပယ်တွင် ပုံစံတကျ သုံးလေ့ရှိပြီး၊ ‘လာ’ ကြိယာကို ပုံမှန်အသုံး၊ အရပ်သုံး စကားအဖြစ် သုံးကြောင်း တွေ့ရပါသည်။ ‘လာ’ ကြိယာကို နေ့စဉ် အသုံးပြုနေကြ သော်လည်း ‘ဤ’ ကြိယာကို အညွှန်ခံပဲ့၊ အခမ်းအနားများတွင် အသုံးပြုသကဲ့သို့ ရှိသေလေးစားရသူများကို ဖိတ်ခေါ်ရာတွင်လည်း သုံးကြောင်း တွေ့ရပါသည်။

‘ဤနှင့်လာ’ စကားလုံးများကဲသို့ပင် ‘စားနှင့်သုံးဆောင်’ ကြိယာတို့ကိုလည်း သုံးနှုန်းပါသည်။ နေ့စဉ်သုံးစကားတွင် အသုံးပြုနေရသော ‘စား’ ကြိယာသည် ပုံမှန်

အရပ်သုံးစကားဖြစ်၍ အခမဲးအနား၊ ဧည့်ခံပွဲနှင့် ရို့သေလေးစားသူများကို သုံးသော ‘သုံးဆောင်’ ကြိယာသည် ပုံစံတကျ အသုံးစကားဖြစ်နေခြင်းတို့ကြောင့် အနက်တူသော်လည်း အသုံးမတူနိုင်ပေ။ ‘စားနှင့်သုံးဆောင်’ ကြိယာတို့သည် အပြောစကားတွင် အတွဲအဖက် မဟုတ်သော်လည်း အရေးအသားတွင်မူ အတွဲအဖက်အဖြစ် ‘စား – သုံး’ ဟု သုံးလေ့ရှိပါသည်။ အောက်ပါသာဓကများတွင် ‘လာ – ကြွာ၊ စား – သုံးဆောင်’ ကြိယာအသုံးတို့ကို လေ့လာဆန်းစစ်နိုင်ပါသည်။

- (၁) ဆရာမ မုန်းဟင်းခါး စားပါဉီး။
- (၂) ညနေ အိမ်ကို ထမင်းစားဖို့ လာခဲ့နော်။
- (၃) ဧည့်သည်တော်များ အစားအသောက်များကို သုံးဆောင်နိုင်ပါ၍။
- (၄) ကော်ဖိနှင့်မုန်းများ သုံးဆောင်ရန် စားသောက်ခန်းသို့ ကြွာပါ။
- (၅) သူငယ်ချင်းတွေ ထမင်းစားဖို့ အိမ်ကို လာကြတယ်။

အထက်ပါ သာဓကများအရ ‘စား၊ လာ’ ကြိယာစကားလုံးတို့သည် ဆက်ဆံရေးအရ ရင်းနှီးမှုနှင့် ပုံမှန်အခြေအနေများကို ဖော်ပြရာတွင်သုံး၍ ‘သုံးဆောင်၊ ကြွာ’ စကားလုံးတို့သည် လေးစားအပ်သော ပုဂ္ဂိုလ်၊ ထူးခြားသည့် အခြေအနေများကို ဖော်ပြရာတွင်သုံးကြောင်း တွေ့ရှိပါသည်။

### တွေ့နှင့် ဆုံး

‘တွေ့နှင့်ဆုံး’ ကြိယာစကားလုံးတို့သည် မြန်မာစကားတွင် နေ့စဉ်သုံး အပြုအမူပြကြိယာများ ဖြစ်သည်။ သက်ရှိသက်မဲ့အရာအားလုံးတို့ကို တွေ့မြင်ကြုံဆုံးရသည့်သဘောကို ဖော်ပြရာတွင် သုံးပါသည်။ ဆိုလိုသည့် သဘောချင်းတူသော်လည်း ‘တွေ့နှင့်ဆုံး’ ကြိယာတို့ကို သူ့နေရာနှင့်သူ ခွဲခြား၍ အသုံးပြုပါသည်။ ‘ဆုံးသည်’ ဟူသော ကြိယာစကားလုံးသည် ‘အချင်းချင်းတွေ့သည်’ဟု အခိုပွာယ်ရသည့်အတွက် ‘ဆုံးနှင့်တွေ့မှာ ယေဘုယျအားဖြင့် အခိုပွာယ်တူပါသည်။’ သို့သော် အသုံးနယ်ကွဲပြားမှုများ ရှိပါသည်။

‘တွေ့၊’ ကြိယာကို သက်ရှိသက်မဲ့ အရာအားလုံးအတွက် အသုံးပြနိုင်သော်လည်း ‘ဆုံး’ ကြိယာကိုမူ လူပုဂ္ဂိုလ်အချင်းချင်းနှင့် အချို့အရာဝါးတို့အတွက်သာ သုံးနိုင်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် နေ့စဉ်သုံးစကားတွင် ‘တွေ့၊ ကြိယာသည်၊ ဆုံး’ ကြိယာထက် ပို၍အသုံးများပါသည်။ အောက်ပါသာဓကများတွင် ‘တွေ့နှင့်ဆုံး’ ကြိယာစကားလုံးတို့၏ အသုံးကို လေ့လာဆန်းစစ်နိုင်ပါသည်။

သာခက-

- (၁) ဒီကနေ ရွှေတိဂုံဘုရားကို တွေ့ ရတယ်။
- (၂) တိရစ္ဆာန်ရုံမှာ မျောက်တွေ တွေ့ တယ်။
- (၃) ကျွန်းမဲ့ ပိုက်ဆံအိတ် ပျောက်လို့ တွေ့ မိလား။
- (၄) ဟိုတလောကတောင် သူကို တွေ့ သေးတယ်။
- (၅) မြန်မာပြည်ကိုလာရင် ဘုရားတွေ အစုံ တွေ့ရမယ်။
- (၆) အလုပ်ကိစ္စအတွက် လူကြီးနဲ့ တွေ့ရမယ်။
- (၇) ရောကါအခြေအနေသိမြို့ ဆရာဝန်ကြီးကို တွေ့ မယ်။
- (၈) တွေ့ရတာ ဝမ်းသာပါတယ်။

အထက်ပါသာခကများတွင် ‘တွေ့’ အစား ‘ဆုံး’ ကြိယာကို အစားထိုးလဲလှယ်၍ မသုံးနိုင်သော်လည်း အောက်ပါသာခကများတွင်မူ ‘တွေ့’ ကြိယာအစား ‘ဆုံး’ ကြိယာကို အစားထိုးသုံးနိုင်ကြောင်း တွေ့ရသည်။

သာခက-

- (၁) ကန်တင်းမှ သူငယ်ချင်းတွေနဲ့ တွေ့ကြတယ်။
- (၂) ရန်ကုန်မှာ ဆွဲမျိုးတွေ တွေ့ကြတယ်။
- (၃) လမ်းလယ်မှာ ကားနှစ်စင်း တွေ့နေတယ်။

ထို့ပြင် ‘မျက်လုံးချင်းဆုံးတယ်၊ စကားချင်းဆုံးတယ်၊ လက်ချင်းဆုံးတယ်’ စသည်ဖြင့်လည်း သုံးလေ့ရှုပါသည်။ ‘ဆုံး’ ကြိယာ၏ နေရာတွင် ‘တွေ့’ ကြိယာကို အစားထိုးလဲလှယ်၍ ‘မျက်လုံးချင်းတွေ့တယ်၊ စကားချင်းတွေ့တယ်၊ လက်ချင်းတွေ့တယ်’ ဟု မသုံးနိုင်ပါ။

အထက်ပါသာခကများအရ ‘တွေ့နှင့်ဆုံး’ ကြိယာတို့သည် ဆိုလိုသည့် သဘောချင်းတူသော်လည်း ခွဲခြား၍အသုံးပြုကြောင်း စကားအဆက်အစပ်အချို့ တွင်သာ အစားထိုးလဲလှယ် အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။

## ပြောင်းနှင့် လဲ

‘ပြောင်းနှင့်လဲ’ ကြိယာတို့သည် နေ့စဉ်သုံးစကားတွင် အသုံးတွင်ကျယ်သော အပြုအမူကို ဖော်ပြသည့် ကြိယာများ ဖြစ်သည်။ တစ်နေရာမှ တစ်နေရာ၊ အခြေအနေ တစ်ခုမှ တစ်ခုသို့ ရွှေ့လျားခြင်း၊ ရှိရင်းတစ်ခုနှင့် အခြားတစ်ခု ပြောင်းခြင်း၊

လဲလှယ်ခြင်းတို့ကို ဖော်ပြရာတွင် သုံးပါသည်။ ရွှေလျားပြောင်းလဲခြင်း ဟူသည် အနက်ကိုပင် သူနေရာနှင့်သူ ခွဲခြား၍ အသုံးပြုကြောင်း လေ့လာတွေ့ရှိရပါသည်။ နေရာ၊ အခြေအနေတို့ ရွှေလျားခြင်းအတွက် ‘ပြောင်း’ ကြိယာကို သုံး၍ တစ်ခုကို တစ်ခုနှင့် လဲလှယ်ခြင်း၊ ပြောင်းခြင်းအတွက် ‘လဲ’ ကြိယာကို သုံးပါသည်။ အောက်ပါ သာကေများတွင် ‘ပြောင်းနှင့် လဲ’ ကြိယာတို့၏ အနက်တူသော်လည်း နေရာတိုင်းတွင် အသုံးမတူနိုင်ပုံကို ဆန်းစစ်လေ့လာနိုင်ပါသည်။

သာကေ-

- (၁) ဆရာမ အီမဲ ပြောင်း သွားပြီ။
- (၂) ကျွန်ုတော်တို့ မန္တာလေးကို ပြောင်းရမယ်။
- (၃) ပုဂံသွားမယ့် ခရီးစဉ် ပြောင်း လိုက်တယ်။
- (၄) ဒီဟိုတယ် မကြိုက်ရင် နောက်ဟိုတယ် ပြောင်း တာပေါ့။
- (၅) သူ့စိတ်က အမျိုးမျိုး ပြောင်း နေတာ။
- (၆) လေယာဉ်ဆိုက်ချိန် ပြောင်း သွားတယ်။
- (၇) အပြင်သွားမလို့ အဝတ်အစား လဲ နေတယ်။
- (၈) ကျောင်းဆင်းပွဲမှာ အမှတ်တရပစ္စည်း လဲ ကြတယ်။
- (၉) ကျွန်ုမ ဒီစာအုပ်မကြိုက်လို့ နောက်တစ်အုပ် လဲ ပေးပါ။

အထက်ပါသာကေများတွင် ‘ပြောင်း’ ကြိယာနေရာတွင် ‘လဲ’ ကြိယာကို အစားထိုး မသုံးနိုင်သကဲ့သို့ ‘လဲ’ ကြိယာနေရာတွင် ‘ပြောင်း’ ကြိယာကို အစားထိုး မသုံးနိုင်ကြောင်းလည်း တွေ့ရှိရပါသည်။ သို့သော် ‘ကျွန်ုတော်’ ကား လဲ လိုက်ပြီ’တွင် ‘လဲ’ ကြိယာနေရာတွင် ‘ပြောင်း’ ကြိယာကို အစားထိုးလဲလှယ်၍ သုံးနိုင်ကြောင်း တွေ့ရသည်။

အထက်ပါသာကေများအရ ‘ပြောင်းနှင့် လဲ’ ကြိယာတို့သည် နေရာတိုင်းတွင် အစားထိုး လဲလှယ်၍ မသုံးနိုင်ပါ။ ‘လဲ’ ဟူသော စကားလုံးသည် တစ်ခုနှင့် တစ်ခု ပြောင်းသည်ဟု အဓိပ္ပာယ်ရသည့်အတွက် ‘လဲနှင့် ပြောင်း’ မှာ ယေဘုယျအားဖြင့် အဓိပ္ပာယ်တူပါသည်။ သို့သော် အသုံးနှယ်ပယ်ချင်း ခြားနားမှုကြောင့် ‘ပြောင်းနှင့်လဲ’ကို ခွဲခြားသုံးကြောင်း လေ့လာသိရှိရပါသည်။

## ချမ်း-အေး၊ ပူ-အိုက်

‘ချမ်းနှင့်အေး’ ကြိယာတို့သည် ဂုဏ်ရည်ပြကြိယာစကားလုံးများ ဖြစ်သည်။ အနက်တူသော်လည်း စကားအဆက်အစပ်အားလုံးတွင် အလဲအလှယ် အစားထိုး၍ အသုံးမပြနိုင်သော စကားလုံးများ ဖြစ်သည်။ ‘ချမ်းနှင့်အေး’ ကြိယာတို့ကို အေးချမ်းသော အထိအတွေ့ကို ခံစားရသည့် အနက်အဓိပ္ပာယ်ကို ဖော်ပြရာတွင် အသုံးပြုသည်။ ထို့အတူ ‘ပူနှင့်အိုက်’ကို ‘အပူဒဏ်ခံစားရခြင်း’ ဟူသည့် အနက်ကို ဖော်ပြရာတွင် သုံးပါသည်။ ရာသီဥတုအခြေအနေကို ဖော်ပြသည့် စကားအဆက်အစပ်တွင် လဲလှယ်၍ အသုံးပြနိုင်ပါသည်။

သာခက်-

(၁) ဒီနှစ် ဆောင်းတွင်း အေးတယ်၊ ဒီနှစ် ဆောင်းတွင်း ချမ်းတယ်။

(၂) မန္တလေးက ပူလွန်းတယ်၊ မန္တလေးက အိုက်လွန်းတယ်။

ဟူ၍ သုံးနိုင်သော်လည်း ‘သောက်ရေက အေးလိုက်တာ’ တွင် ‘အေး’ စကားလုံးနော့ရာတွင် ‘ချမ်း’ ကို ပြောင်း၍ မသုံးနိုင်ပေ။ ထို့အတူ ရေနေးက ‘ပူ’ လွန်းတယ်တွင် ‘ပူ’ အစား ‘အိုက်’ စကားလုံးကို ပြောင်း၍ မသုံးနိုင်ပေ။

စိုးရိမ်ပူပန်ရသည့် စိတ်အခြေအနေကို ဖော်ပြရာတွင် ‘စိတ်ပူတယ်’၊ စိတ်အိုက်တယ်၊ ခေါင်းပူတယ်’ဟု သုံးသော်လည်း ‘ခေါင်းအိုက်တယ်’ ဟူ၍ စကားလုံး လဲလှယ် မသုံးနိုင်ပေ။

ထို့ပြင် ‘တို့နှင့်ပူ’၊ ‘သေးနှင့်ပူ’ တို့သည်လည်း နေရာတိုင်း အလဲအလှယ် အစားထိုး၍ မသုံးနိုင်သော ဂုဏ်ရည်ပြကြိယာများဖြစ်ကြောင်း တွေ့ရပါသည်။ အရပ် ‘ပူတယ်’၊ လူ ‘ပူတယ်’ ဟု သုံးနိုင်သော်လည်း ‘အရပ်တို့တယ်’၊ လူတို့တယ်’ ဟု မသုံးနိုင်ပါ။ ‘ခြေတံတို့၊ လက်တံတို့’ ဟု သုံးနိုင်သော်လည်း ‘ခြေတံပုံ၊ လက်တံပုံ’ ဟု မသုံးနိုင်ပါ။

‘သေးနှင့်ပူ’ စကားလုံးတို့သည်လည်း ထိုသဘောပင် ဖြစ်သည်။ ‘အရွယ် ပေါ်သူကို အရွယ်သေးသူ’ ဟု မသုံးနိုင်ပါ။ အထက်ပါ ဂုဏ်ရည်ပြကြိယာစကားလုံးများကို အပြောနှင့်အရေး နှစ်မျိုးလုံးတွင် တွင်ကျယ်စွာ အသုံးပြုပါသည်။

အထက်တွင် ဖော်ပြခဲ့သော ကြိယာအတွေ့အဖက်စကားလုံးတို့သည် မြန်မာ စကားတွင် အခြေခံကျသော ကြိယာစကားလုံးများ ဖြစ်သည်။ အနက်တစ်ခုတည်းကိုပင် ရည်ညွှန်းနေသော အနက်တူ အသုံးကွဲ ကြိယာများ၏ ဘာသာစကားအတွင်း အသုံးဝင်ပုံကို တွေ့ရပါသည်။ မြန်မာလူမျိုးတို့ မြန်မာစကား ပြောသောအခါ

အနက်တူ အသုံးကဲ ကြိယာအတွဲအဖက်စကားလုံးများကို သူ့နေရာနှင့် သူမှန်အောင် သုံးနိုင်ပါသည်။ သို့သော ထိုစကားလုံးတို့၏ အသုံးကွာခြားမှုကို အလွယ်တကူ မသိနိုင်ပါ။ နေ့စဉ်သုံးစကားနယ်ပယ်တွင် ခံစားမှာ အခြေအနေ၊ စကားသုံးဟန်၊ အနက်အမိပ္ပါယ် ထပ်တူထပ်မျှတူသည့် အသုံးကဲသည့် ကြိယာများမှာ ရှားပါးလှသည်။ သို့သော ရိုးရိုးအနက်ချင်းတူသော စကားလုံးများကို အနက်တူ အသုံးကဲ များအဖြစ် ယေဘုယျမှတ်ယူကာ အသုံးပြုကြကြာင်း လေ့လာတွေ့ရှုပါသည်။

အနက်တစ်ခုတည်းကို ရည်ညွှန်းနေသော အသုံးများ ဖြစ်ကြသော်လည်း နေရာတကူ သုံးစွဲတတ်ရန် လိုပါသည်။ အနက်တူ အသုံးကဲ ကြိယာတို့ကို နေရာတကူ ဆီလျော်စွာ အသုံးပြုမှုသာ မှန်ကန်ထိရောက်သည့် ဆက်သွယ်မှုကို ဖြစ်ပေါ်စေပါမည်။

အနက်တူ အသုံးကဲ စကားလုံးတစ်လုံးကို လေ့လာရာတွင် ထိုစကားလုံးနှင့် ဆက်စပ်ဆက်နှုန်းနေသော အခြားအနက်တူ အသုံးကဲစကားလုံးများ၏ အနက်နှင့် အသုံးကိုပါ သိရှိနားလည်စွဲနိုင်သည့်အတွက် ဘာသာစကား သင်ကြားသင်ယူ ရာတွင် များစွာ ထိရောက်မှု ရှုပါသည်။

## ခြုံးသုံးသပ်ချက်

မြန်မာဘာသာစကားကို တတ်ကျမ်းရန်နှင့် မြန်မာဘာသာစကားအကြောင်းနားလည်သောပေါက်ရောန် မြန်မာဘာသာစကား၏ သဘောသာဝများကို သိရှိရပါမည်။ မြန်မာဘာသာစကား၏ သဘောသာဝအကြောင်း လေ့လာရာတွင် ကြိယာစကားလုံးများ၏ အသုံးလေ့လာမှုသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် နေပါသည်။ မြန်မာကြိယာတို့သည် စကားလုံးဝေါဟာရ များပြားသည့်အလျောက် စကားလုံးတို့၏ သက်ဆိုင်ရာအနက်သဘောကို သူ့နေရာနှင့်သူ ဆီလျော်စွာ အသုံးပြုသော ဘာသာစကား ဖြစ်သည်။ အထူးသဖြင့် အသုံးတူ အနက်ကဲ ကြိယာ စကားလုံးများ ရွေးချယ်အသုံးပြုရာတွင် အခြေအနေကိုလိုက်၍ အလိုက်ဖက်ဆုံး ဖြစ်မည့် ဆီလျော်မည့် စကားလုံးတို့ကို ရွေးချယ်အသုံးပြုပါသည်။

စကားအဆက်အစပ်ထဲတွင် ပါဝင်နေသည့် အနက်တူ အသုံးကဲ အတွဲအဖက် ကြိယာများကို လေ့လာကြည့်ရာတွင် စကားလုံး တစ်လုံးနှင့်တစ်လုံး အစားထိုး၍ မသုံးနိုင်ကြောင်း တွေ့ရပါသည်။ ဂုဏ်ရည်ပြကြိယာများဖြစ်သည့် ‘သေး-c ယေး-ချမ်း၊ ပူ-အိုက်’ စသည်တို့သည် အလွယ်တကူ အစားထိုး၍ မရပေ။ ထိုစကားလုံးတို့ သူ့နေရာနှင့်သူ အသုံးပြုသည်ကို စကားအဆက်အစပ်က ဖော်ပြနိုင်

ပါသည်။ ထိုပြင် ကြွေးလာ၊ ဆုံးသေးကွယ်လွန်၊ သုံးဆောင်-စား' စသည့် အတွဲအဖက် စကားလုံးတို့သည် ပြောသူနာသူ နှစ်ဦးကြားရှိ လူမှုခေက်ဆံရေး အခြေအနေ၊ အဆင့်အတန်း၊ စိတ်သဘောထား၊ ခံစားချက်တို့ကို ဖော်ပြရာတွင် ခွဲခြား အသုံးပြုကြောင်း သိရှိရပါသည်။ 'လာပါ၊ စားပါ' ဟူသော ကြိယာတို့တွင် 'လာနှင့်စား' ဟူသော ကြိယာကို သာမန်အခြေအနေများတွင် သုံးနေကျဖြစ်သော်လည်း အလှ။ မဂ်လာအခမ်းအနားများတွင်မူ ကြွေပါ၊ သုံးဆောင်ပါ' ဟု သုံးပါသည်။ လူမှု အကြောင်းအရင်းခံကြောင့် ကြိယာအသုံး ကွာခြားသွားခြင်း ဖြစ်သည်။ ထိုအတူ 'သေ' ဟူသော ကြိယာကို ကွဲပြားသော လူမှုအခြေအနေအမျိုးမျိုးတွင် 'ကွယ်လွန်၊ ဆုံး' စသည်ဖြင့် သူ့နေရာနှင့်သူ လိုက်ဖက်အောင် အသုံးပြုကြောင်း တွေ့ရပါသည်။ ပြောဆိုမည့်သူသည် ရိုသေလေးစားထိုက်သူ၊ ရင်းနှီးခင်မင်သူ၊ မြင့်မြတ်သူ စသည်ဖြင့် ကွာခြားမှုအလိုက် ပုံစံကျအသုံးနှင့် အရပ်သုံးခွဲခြား၍ သင့်လျှော်ရာကို ရွေးချယ် သုံးနှုန်းရပါသည်။ ထိုအပြင် နာသူ၏ဂုဏ်ရည်၊ ပြောသူ၏ခံစားမှု လူမှုအခြေအနေ များကို ဖော်ပြသည့် ကယက်အနက်ထင်သည့် စကားလုံးများကိုလည်း ရွေးချယ် သုံးနှုန်းတတ်ရန်လိုကြောင်း သတိပြုစေပါသည်။

မြန်မာလူမှုနယ်ပယ်တွင် လူမှုအဆင့်အတန်းအသီးသီး၊ အခြေအနေ အကြောင်း အမျိုးမျိုးတို့အပြင် ပြောသူ၏ ခံစားချက်ကိုလိုက်၍ ကြိယာစကားလုံးများကိုလည်း သူ့နေရာနှင့်သူ လိုက်ဖက်အောင် ရွေးချယ်အသုံးပြုရကြောင်း လေ့လာတွေ့ရှိရပါသည်။ ဘာသာစကားသင်ကြားရာတွင် ကယက်အနက်ထင်ပုံသဘောကိုလည်း ခြေခြားမြစ်မြစ် စူးစမ်းရန် လိုအပ်ကြောင်း သိရှိရပါသည်။

အနက်တူ အသုံးကွဲ စကားလုံးများအနက် ပုံစံတကျအသုံးနှင့် အရပ်သုံး စကားလုံးများ၊ အရေး အပြော ကွဲပြားမှုရှိသော စကားလုံးများကို လေ့လာခြင်းဖြင့် အဆိုပါစကားလုံးများကို နေရာတကျ ပြောဆိုသုံးနှုန်းရေးသားနိုင်မည် ဖြစ်ပါသည်။

ထိုကြောင့် အနက်တူ အသုံးကွဲ အတွဲအဖက်ကြိယာ စကားလုံးတို့သည် မြန်မာဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ယူလေ့လာနေသူများ အတွက် အထူးသတိပြုရမည့် အသုံးများဟု ဆိုနိုင်ပါသည်။ အနက်တူ အသုံးကွဲ စကားလုံးများကို နေရာတကျ မှန်ကန်စွာ သုံးနှုန်းတတ်ရန် အရေးကြီးကြောင်း ထင်ရှားပါသည်။

မြန်မာဘာသာစကားရှိ အတွဲအဖက်ကြိယာများကို လေ့လာခြင်းဖြင့် ထိုကြိယာ များ၏ အနက်အဓိပ္ပာယ်နှင့် သဘောသဘာဝ အသုံးပြုပုံတို့ကိုပါ သိရှိနားလည်နိုင်ပြီး စကားလုံး ဝေါဟာရများလည်း တိုးပွားလာစေပါသည်။

ဉာဏ်တမ်းတွင် လေ့လာတင်ပြထားသော သူတေသနပြချက်များသည်  
မြန်မာဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် လေ့လာသင်ယူနေသူတို့  
အတွက် အတိုင်းအတာတစ်ခုအထိ အကျိုးပြနိုင်မည်ဟု ယုံကြည်မိပါသည်။

### နိုင်း

နိုင်ငံခြားသားကျောင်းသားများကို မြန်မာဘာသာစကား သင်ကြားရာတွင်  
စကားလုံးတစ်လုံးကို သင်လျှင် အခြားစကားလုံးတစ်လုံးကိုပါ မြင်အောင်သင်ရမည်  
ဟူသည့် ရည်ရွယ်ချက်ဖြင့် လေ့လာတင်ပြခဲ့ပါသည်။ မြန်မာဘာသာစကားကို  
နိုင်ငံခြားသားများ လေ့လာရာတွင် အခက်အခဲတွေ့ရတတ်သော စကားလုံးများမှ  
အနက်တူ အသုံးကဲ အတွဲအဖက်ကြိုယာစကားလုံးများကို သူ့နေရာနှင့်သူ ခွဲခြား  
အသုံးပြုကြောင်း တွေ့နိုင်ပါသည်။ ဉာဏ်လေ့လာမှု၏ရလဒ်ကို ပြန်လည်၍ စနစ်တကျ  
အသုံးပြုနိုင်လျှင် မြန်မာစကားကို လေ့လာသင်ယူနေသော နိုင်ငံခြားသားများအတွက်  
လွယ်ကူမှုရ၍ အတတ်မြန်မည် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားသားများအား  
မြန်မာဘာသာစကားကို သင်ကြားပေးနေသော ဆရာ၊ ဆရာမများအတွက် ထိရောက်သော  
အထောက်အကူမျိုး ပေးနိုင်မည်ဟု ယုံကြည်ပါသည်။

### ကျမ်းကိုးခာရင်း

ကိုလေး၊ ဒေါက်တာ။ (၂၀၀၈)၊ လူမှုဘာသာဆောင်ရေးဟာရအဖွင့်။ ရန်ကုန်၊ ပညာတန်ဆောင်ပုံနှင့်တိုက်။  
ခင်မင်၊ မောင်(ခန့်ဖြူ)။ (၁၉၇၉)၊ မြန်မာသွီ္ပါဒ် ဝါစက်ရှုစ်ပါးပြဿနာ။ တဗ္ဗာသိုလ်  
ပညာပဒေသာစာစောင်(ပိဋ္ဌာ) အတွဲ ၁၃၊ အပိုင်း ၅၊ ရန်ကုန်၊ တဗ္ဗာသိုလ်များပုံနှင့်တိုက်။  
ခင်မင်၊ မောင်(ခန့်ဖြူ)။ (၂၀၀၆)၊ မြန်မာစကားအကြောင်းတွေ့တစောင်း။ ရန်ကုန်၊ ခိုင်ရခေ  
ပုံနှင့်တိုက်။

အောင်မြင့်ဦး၊ ဒေါက်တာ။ (၂၀၁၀)၊ ဘာသာစကားသူတေသန။ ရန်ကုန်၊ ရုံးစာပေ။

အောင်မြင့်ဦး၊ ဒေါက်တာ။ (၂၀၁၅)၊ ဘာသာစကားသုတေသန။ ရန်ကုန်၊ ရုံးစာအုပ်တိုက်။

### အင်ပိုပိုဘာသာ

Aronoff. M and J.Rees - Miller (ed.)(2003). *The Handbook of Linguistics*. Oxford: Blackwell Publishing  
Okell, John. (2002). *Burmese By Ear or Essential Myanmar*. Sussex Publications Limited, London.